

ကျေးလက်ဒေသ စီးပွားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ကျေးလက် လူ့အဖွဲ့အစည်းများမှ အရည်အချင်းရှိသော လုပ်သားများကို ဆွဲဆောင်ပြီး ထိန်းသိမ်းထားနိုင်အောင် ကူညီပေးသည့် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးပါသည်။ စီးပွားရေး လုပ်ငန်းများကို စတင်ဆောင်ရွက်ပြီး အောင်မြင်လာစေရန် ကျေးလက်ဒေသများအတွက် ငွေအရင်းအနှီး၊ နည်းပညာ ပံ့ပိုးမှု၊ ပညာရေး အခွင့်အလမ်းများနှင့် စွန့်ခွာတီထွင်မှုဆိုင်ရာ အရည်အသွေးများကို ကျွန်ုပ်တို့က ပံ့ပိုးပေးပါသည်။ စွမ်းအင်နှင့်သက်ဆိုင်သော အစီအစဉ်များသည် ကျေးလက်ဒေသရှိ အသေးစား လုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်သူများအား စွမ်းအင်ကို ပိုမိုထိရောက်စွာ သုံးစွဲစေနိုင်ပြီး အချိန်တိုအတွင်း ပြန်လည်ဖြည့်တင်းနိုင်သော စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်ရန် ပံ့ပိုးကူညီပေးပါသည်။ ကျွန်ုပ်တို့သည် ဒေသခံပြည်သူများအတွက် ပူးပေါင်းဆောင်ရွက်သော လုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်ရန်နှင့် ပညာရေး၊ သုတေသန၊ နည်းပညာနှင့် ငွေကြေးပံ့ပိုးပေးခြင်းဖြင့် ရှိပြီးသားလုပ်ငန်းများ တိုးတက်လာစေရန် ကူညီပေးပါသည်။

- အဓိက အစီအစဉ်များ-
- စီးပွားရေးလုပ်ငန်းနှင့် စက်ရုံအတွက် ချေးငွေ အာမခံချက်များ- ကျေးလက်ဒေသ စီးပွားရေးလုပ်ငန်းများ စတင်ရန် သို့မဟုတ် တိုးချဲ့နိုင်ရန် ငွေကြေးထောက်ပံ့ပေးပါသည်။ ဒေသခံ ချေးငွေလုပ်ငန်း

လုပ်ကိုင်သူများ ပါဝင်ဆောင်ရွက်ခြင်းဖြင့် ချေးငွေများ ထုတ်ပေးပြီး USDA မှ အာမခံပေးပါသည်။

- ကြားလူဖြင့် တစ်ဆင့်ပြန်လည်ချေးငွားခြင်း အစီအစဉ်- စီးပွားရေးလုပ်ငန်းများနှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းများအတွက် တစ်ဆင့်ပြန်လည်ချေးငွားသည့် ဒေသခံ ငွေချေးလုပ်ငန်းများမှတစ်ဆင့် ငွေချေးပေးပါသည်။
- ကျေးလက်ဒေသစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ထောက်ပံ့ကြေးများ- အသေးစား လုပ်ငန်းများနှင့် ယခုမှ ဖွဲ့စည်းတည်ထောင်ခါစ လုပ်ငန်းများကို ပံ့ပိုးကူညီရန် စီမံကိန်း ရေးဆွဲခြင်းနှင့် ဖြစ်တန်စွမ်း လေ့လာမှုများစသည့် နည်းပညာ အထောက်အကူနှင့် လေ့ကျင့်သင်ကြားပေးခြင်း။
- အမေရိကား အစီအစဉ်အတွက် ကျေးလက်ဒေသ စွမ်းအင်စနစ်- အချိန်တိုအတွင်း ပြန်လည်ဖြည့်တင်းနိုင်သော စွမ်းအင်များကို ဝယ်ယူ သို့မဟုတ် တပ်ဆင်ရန် သို့မဟုတ် စွမ်းအင်ကို ပိုမို ထိရောက်စွာ အသုံးချနိုင်ရန် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ ထုတ်လုပ်သူများနှင့် ကျေးလက်ဒေသ အသေးစား စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေ အာမခံပေးခြင်းနှင့် ထောက်ပံ့ကြေးများ ပေးခြင်း။
- ထုတ်လုပ်သူအတွက် တန်ဖိုးထပ်ဖြည့်ထားသော ထောက်ပံ့ငွေများ- လုပ်ငန်းဆောင်ရွက်နည်းအသစ်များဖြင့် လယ်သမားများနှင့် မွေးမြူ များမြောက်လုပ်ငန်းရှင်များအား တန်ဖိုး ထပ်တိုး ရရှိစေရန် သို့မဟုတ် ဈေးကွက်အသစ်ထဲသို့ ဝင်ရောက်နိုင်ရန် သို့မဟုတ် ဝင်ငွေ တိုးပွားစေရန် အကူအညီပေးပါသည်။

နောက်ထပ် အချက်အလက်များ သိရှိလိုပါက

USDA ကျေးလက်ဒေသ ဖွံ့ဖြိုးမှု ဖွံ့ဖြိုးမှု ကျေးလက်ဒေသ လူ့အဖွဲ့အစည်းများအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လိုအပ်ချက်ကို ပံ့ပိုးကူညီပေးနိုင်ရန် ကျွန်ုပ်တို့တွင် ချေးငွေ၊ ထောက်ပံ့မှုနှင့် နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့မှုပေးသည့် အစီအစဉ်ပေါင်း 40 ကျော် ရှိပါသည်။ အစီအစဉ်အများအပြားသည် အလွန်သေးငယ်သော လူမှုအဖွဲ့အစည်းများ၊ ဝန်ဆောင်မှုနှင့် အထောက်အပံ့များ လုံလုံလောက်လောက် မရရှိသည့် အုပ်စုများနှင့် စီးပွားရေး ကျပ်တည်းသည့် ဒေသများအတွက် အဓိက ဦးစားပေးပြီး ငွေကြေးပံ့ပိုးပေးပါသည်။

“ကျေးလက်ဒေသ” အဖြစ်သတ်မှတ်ထားသည့် ဒေသများမှ လျှောက်ထားသူများသည် ဤအစီအစဉ်များအရ ပံ့ပိုးပေးသည့် အကူအညီများကို ရရှိနိုင်ပါသည်။ ဥပဒေအရ “ကျေးလက်ဒေသ” ဟူသော အဓိပ္ပာယ်သတ်မှတ်ချက်သည် အစီအစဉ်ပေါ် မူတည်ပြီး ကွဲပြားမှုရှိပါသည်။

USDA ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အားလုံးအတွက် အချက်အလက်များကို အွန်လိုင်း သို့မဟုတ် သင့်ဒေသအတွက် တာဝန်ခံ ရုံးတွင် ရရှိနိုင်ပါသည်။

www.rd.usda.gov
1 (800) 670-6553 (အခမဲ့)

USDA သည် အခွင့်အရေးကို တန်းတူညီတူ ပံ့ပိုးသူ၊ အလုပ်ရှင်လည်းဖြစ်သူ၊ ချေးငွေလည်း ထုတ်ပေးသူဖြစ်ပါသည်။



Rural Development

PA-2196 BUR
April 2017



Rural Development



ကျေးလက်ဒေသမှ အမေရိကန်ပြည်သူများအတွက် အကူအညီ



From USDA Rural Development

USDA ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်သည် အမေရိကန်ပြည်ထောင်စု ကျေးလက်ဒေသတွင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေမည့် အခွင့်အလမ်းကို မြှင့်တင်ရန်နှင့် ဘဝအရည်အသွေးကို တိုးမြှင့်ရန် ငွေကြေးနှင့် နည်းပညာများ ပံ့ပိုးပေးနေပါသည်။ ကျေးလက်ဒေသတွင် ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး လိုအပ်ချက်များအတွက် ဦးစီးဆောင်ရွက်နေသော ဖယ်ဒရယ် အေဂျင်စီအနေဖြင့် ကျွန်ုပ်တို့သည် ကျေးလက်ဒေသ၏ လူမှုအဖွဲ့အစည်းများ ကြီးထွားလာစေရန်နှင့် စီးပွားဖြစ်ထွန်းလာစေရန် ကူညီဆောင်ရွက်ပေးပါသည်။ အောက်ပါတို့ကို တည်ဆောက်ပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန် ကျွန်ုပ်တို့သည် လူ့အဖွဲ့အစည်းများနှင့်အတူလက်တွဲ ဆောင်ရွက်နေပါသည်-

- အိမ်ယာ အဆောက်အဦး
- လုပ်ငန်းစတင်ခြင်း သို့မဟုတ် တိုးချဲ့ခြင်း
- ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများ
- အလုပ်အကိုင် ရရှိမှု
- အသစ်ပြန်လည်ရရှိနိုင်သော စွမ်းအင်စနစ်များ
- ကျန်းမာရေး ဆေးပေးခန်းများ
- မရှိမဖြစ်လိုအပ်သော လူ့အဖွဲ့အစည်းအတွက် အထောက်အပံ့စွမ်းများ
- ကျောင်းများ
- ရေနှင့် စွန့်ပစ်ရေ စနစ်များ
- လျှပ်စစ်နှင့် ကြေးနန်းဆက်သွယ်ရေး ဝန်ဆောင်မှုများ
- ဒေသခံ အစားအစာ စနစ်များ
- နှင့် နောက်ထပ်အရာများ

ကျွန်ုပ်တို့သည် လူ့အဖွဲ့အစည်းအတွင်းမှ ခေါင်းဆောင်များ၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သူများ၊ ပြည်နယ်၊ ဒေသခံနှင့် လူမျိုးစုအလိုက် အစိုးရများ၊ ပုဂ္ဂလိကနှင့် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများ၊ အသုံးပြုသူ-ပိုင်ဆိုင်သည့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများနှင့် နိုင်ငံအဝှမ်းမှ ပါဝင်ဆောင်ရွက်သည့် ချေးငွေလုပ်ငန်းများနှင့် အတူလက်တွဲဆောင်ရွက်ပြီး ဒေသခံရင်းနှီးမြှုပ်နှံမှုများကို တိုးပွားအောင်ဆောင်ရွက်ကာ ကျေးလက်ဒေသမှ ပြည်သူများနှင့် လူမှုအဖွဲ့အစည်းများအတွက် ပိုမိုများပြားသော ရင်းမြစ်များကို ထုတ်ပေးနိုင်ရန် ရည်ရွယ်ထားပါသည်။

ကျေးလက်ဒေသ အိမ်ယာဆောက်လုပ်ရေး အစီအစဉ်များ

ကျေးလက်ဒေသရှိ လူ့အဖွဲ့အစည်းများ ရှင်သန်ရပ်တည်နိုင်စေရေး အထောက်အပံ့ဖြစ်စေရန် ဘေးကင်းပြီး လူတိုင်းတတ်နိုင်သည့် အိမ်ယာများ မရှိမဖြစ် လိုအပ်သည်။ ကျွန်ုပ်တို့သည် ပြည်သူတိုင်း ကိုယ်ပိုင်အိမ်တစ်လုံး ဝယ်ယူ တည်ဆောက်၊ သို့မဟုတ် ပြုပြင်မွမ်းမံနိုင်ရန်နှင့် ကျေးလက်ဒေသရှိ ငှားရမ်း အဆောက်အဦးများအား တည်ဆောက်၊ ပြုပြင် သို့မဟုတ် အသစ်ပြန်လည်ဆောက်လုပ်နိုင်ဖို့ ကူညီပေးရန် လူတိုင်းတတ်နိုင်သော ချေးငွေများ၊ ချေးငွေအာမခံမှုများ၊ ထောက်ပံ့ကြေးများနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများကို ဆောင်ရွက်ပေးပါသည်။

အဓိက အစီအစဉ်များ-

- မိသားစု-တစ်ခုတည်းနေထိုင်သော အိမ်ယာ ငှားရမ်းမှုများ- ရှိပြီးသားအိမ်တစ်လုံးကို ဝယ်ယူရန်၊ အိမ်အသစ်တစ်လုံးကို ဆောက်လုပ်ရန် သို့မဟုတ် အသစ် ဆောက်လုပ်မှုအတွက် အများအပြား ဝယ်ယူပြင်ဆင်ရန် တိုက်ရိုက် ချေးငွေများနှင့် ချေးငွေအာမခံချက်များ၊ ရှိပြီးသား အိမ်တစ်လုံးအတွက် ချေးငွေပြန်ထုတ်ပေးသည့် အကူအညီကိုလည်း ရယူနိုင်ပါသည်။ ချေးငွေ အာမခံချက်များအတွက် လူတိုင်းတတ်နိုင်သည့် အပေါင်စာချုပ်ဖြင့် ငွေချေးပေးနိုင်ရန် ချေးငွေလုပ်ငန်းများနှင့်အတူ ကျွန်ုပ်တို့ ပူးပေါင်းဆောင်ရွက်ပါသည်။
- အိမ် ပြန်လည်ပြုပြင်ခြင်းဆိုင်ရာ အစီအစဉ်- အိမ်ပြန်လည်ပြုပြင်မှုများအတွက် သို့မဟုတ် ဝင်ငွေ အများအပြားမရှိသော မိသားစုများနှင့် တစ်ဦးတစ်ယောက်ချင်းစီအတွက် အိမ်တစ်လုံးကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးရန် သို့မဟုတ် ခေတ်မီအောင် ပြုပြင်ပေးရန် ချေးငွေများ၊ ချေးငွေ ပြန်မဆပ်နိုင်သည့် အသက် 62 နှစ်နှင့် အထက် အသက်ကြီးပိုင်းများအတွက် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးနှင့်သက်ဆိုင်သည့် အန္တရာယ်များအား ဖယ်ရှားရန် ထောက်ပံ့ကြေးများရရှိနိုင်ပါသည်။
- မိသားစုများစွာ စုပေါင်းနေထိုင်သော အိမ်ယာအတွက် ချေးငွေများ- ကျေးလက်ဒေသမှ ပြည်သူများ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်လက်အင်္ဂါချို့တဲ့သူများအတွက် တတ်နိုင်လောက်သော ငှားရမ်းခများဖြင့် အိမ်ယာဝင်းများတည်ဆောက်ရန်အတွက် ငွေကြေးထောက်ပံ့ရန် တိုက်ရိုက် ချေးငွေများနှင့် ချေးငွေ အာမခံချက်များ၊ လစဉ် အိမ်ငှားရမ်းခအတွက် ပေးချေရန် အိမ်ငှားအချို့သည် ငှားရမ်းခ အထောက်အပံ့ကို ရယူနိုင်ပါသည်။ USDA သည် ချေးငွေ အာမခံချက်များအတွက် ဒေသခံ ပုဂ္ဂလိက-ကဏ္ဍ ချေးငွေလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ပါသည်။
- လယ်လုပ်သား အိမ်ယာ- တစ်နှစ်ပတ်လုံး လုပ်ကိုင်နေရသော၊ ပြောင်းရွှေ့လာသော သို့မဟုတ် ရာသီအလိုက် အလုပ်လုပ်ရသော ပြည်တွင်း လယ်အလုပ်သမားများအတွက် တတ်နိုင်လောက်သော ငွေကြေးပမာဏဖြင့် အိမ်ယာများ တည်ဆောက်ရန် ငွေကြေးထောက်ပံ့ပေးမည့် နည်းလမ်းများ။



ကျေးလက်ဒေသ လူ့အဖွဲ့အစည်းအတွက် အစီအစဉ်များ

သင်၏ လူ့အဖွဲ့အစည်းအား ရှင်သန်နေထိုင်ရန် ပိုမိုကောင်းမွန်သော နေရာတစ်ခုဖြစ်အောင် ပြုလုပ်ဖို့ ကျွန်ုပ်တို့က အကူအညီများ ပံ့ပိုးပေးနေပါသည်။ ပံ့ပိုးပေးနေသည့် အကူအညီများတွင် အခြေခံ အဆောက်အဦကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန်၊ ပြည်သူ့ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးကို ပံ့ပိုးရန် သို့မဟုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် စီမံကိန်းများအတွက် ကာလရှည် ပုံသေသတ်မှတ်ထားသည့်-နှုန်းဖြင့် ငွေကြေးထောက်ပံ့ခြင်း ပါဝင်ပါသည်။ စာကြည့်တိုက်များ၊ ကလေးငယ်-စောင့်ရှောက်ရေး စင်တာများ၊ ကျောင်းများနှင့် လူ့အဖွဲ့အစည်းအတွက် အခြားမရှိမဖြစ် လိုအပ်သော အဆောက်အဦများကို တည်ဆောက်နိုင်ရန် ကျွန်ုပ်တို့က ကူညီပေးနိုင်ပါသည်။ ကျေးလက်ဒေသဧရိယာများတွင် ရေ၊ စွန့်ပစ် ရေနှင့် စွန့်ပစ် ပစ္စည်းများကို စနစ်တကျ စွန့်ပစ်နိုင်မည့် စနစ်များကို တိုးချဲ့ဆောင်ရွက်၍ ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန် ငွေကြေးများကိုလည်း ပံ့ပိုးပေးလျက်ရှိပါသည်။

အဓိက အစီအစဉ်များ-

- လူ့အဖွဲ့အစည်း အဆောက်အဦများအတွက် ချေးငွေများနှင့် ထောက်ပံ့ကြေးများ- လိုအပ်ချက်အပေါ် အခြေခံပြီး အလွန်သေးငယ်သော၊ ဝင်ငွေ နည်းပါးသည့် လူ့အဖွဲ့အစည်းများအတွက် ထောက်ပံ့ကြေးများနှင့် မရှိမဖြစ်လိုအပ်သော အဆောက်အဦများအတွက် တိုက်ရိုက်နှင့် အာမခံပေးသည့် ချေးငွေများ။
- ရေနှင့် အညစ်အကြေးများ စွန့်ပစ်စနစ်အတွက် ချေးငွေများနှင့် ထောက်ပံ့ကြေးများ- ကျေးလက်ဒေသများရှိ အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများအတွက် သောက်ရေ စနစ်များ၊ ရေဆိုးပိုက် စနစ်များနှင့် အစိုင်အခဲ စွန့်ပစ်ပစ္စည်းနှင့် မိုးရေဆင်းပိုက်တို့အတွက် ငွေကြေးထောက်ပံ့ပေးခြင်း။

ကျေးလက်ဒေသတွင် ရေ၊ မီး ပံ့ပိုးရေး အစီအစဉ်များ

ကျေးလက်ဒေသ လူ့အဖွဲ့အစည်းများအတွက် ရေနှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု၊ လျှပ်စစ်စွမ်းအားနှင့် မြန်နှုန်းမြင့် လှိုင်းခွင်ကျယ် အင်တာနက်သုံးစွဲနိုင်မှုစနစ်စသည့် ကြေးနန်းဆက်သွယ်ရေး ဝန်ဆောင်မှုများအပါအဝင် အခြေခံအဆောက်အဦများကို တည်ဆောက်နိုင်ရန်နှင့် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန် ကျွန်ုပ်တို့က ထောက်ပံ့ကူညီပေးပါသည်။

အဓိက အစီအစဉ်များ-

- လျှပ်စစ်မီးအတွက် ချေးငွေများ- လျှပ်စစ်ဖြန့်ဝေသည့် နည်းပညာများ အပါအဝင် ကျေးလက်ဒေသ ဧရိယာများတွင် ရေ၊ မီး ထောက်ပံ့ပေးရေး အစီအစဉ်များ ပြုလုပ်ခြင်း၊ ထုတ်ပေးခြင်းနှင့် ဖြန့်ဝေခြင်းအတွက် ငွေကြေးထောက်ပံ့ခြင်း။ နေထိုင်ရန်နေရာ၊ လုပ်ငန်းနှင့် စက်ရုံတွင် စွမ်းအင်ကို ထိရောက်စွာ အသုံးချနိုင်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်းများအတွက်လည်း ချေးငွေများ ရရှိနိုင်ပါသည်။
- ကြေးနန်းဆက်သွယ်ရေးဆိုင်ရာ ထောက်ပံ့ကြေးများနှင့် ချေးငွေများ- ကျေးလက်ဒေသများရှိ လှိုင်းခွင်ကျယ် အပါအဝင် ကြေးနန်းဆက်သွယ်ရေး ဝန်ဆောင်မှုကို တည်ဆောက်၊ ထိန်းသိမ်း၊ တိုးမြှင့်၍ တိုးချဲ့ဆောင်ရွက်ရန် ရေ၊ မီး ရရှိရေး ငွေကြေးထောက်ပံ့ခြင်း။
- အဝေးမှ လေ့လာသင်ယူခြင်းနှင့် ဆေးကုသရန်အတွက် ဖုန်းဖြင့် ဆွေးနွေးတိုင်ပင်ခြင်း- ကျေးလက်ဒေသရှိ လူ့အဖွဲ့အစည်းများအတွက် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန် ကြေးနန်းဆက်သွယ်ရေးဆိုင်ရာ ကိရိယာများအတွက် ထောက်ပံ့ငွေများ။

